

ფესტივალი, ინ.ცნ.; ვუპრ, ლეგანი: დინ; თბ: ღმ: ვუხელი დინ; თბ: ღმ: ვუხელი დინ; თბ:

စာမျက်နှာ ၁

ზონგი: ცაჯა: მუ, - თუნი: ყუჯა: გუნით: ყუთ: ხარება: ყუ, თუჯა: ჟუნლა: ზონგია ან ზონგი: თავი, განკური: თევარი: ჟირ ღმ; ჟირ. თუ;

မူင်းဆီးယူ, တိုးလှမ်းတွင်, ဂူင်းရူဆ်းတိုး လိုးဓတ်းပာင်သပ်းစ်းဗို့အောင်းမျှ, သေတုရှုံးယွေဆ်းရှုံးရှိတ်းယိုတ်း
ဟိုးငယ်းယူ၍, တွေ့ဆ်းဆိုင်းလှုံး ပေါ်ခေါ်ရောအောင်ဗို့ဟိုးဟန့်ဗြင်းဆမ်း၊ ဆိုင်းမားဆမ်းတူး၊ ဂျပ်းတို့ရှုံးပေါင်တို့ရှုံး သို့ရှုံးသို့ရှုံး
မီးလွှင်းတူမ်းတို့ရှုံးတော်, ဟို့င်းတို့ဆ်းသာဆောဝါးလှုံးတွင်, ဂူင်းရူဆ်း ရှုံးရှုံးသော ကမ်းမီးလွှင်း ထိုင်းလိုင်း ကမ်းရှုံး
ထွေမ်း, ကာ်ရောင်းလုံးရှုံးဝါးဝါးတော်လှုံးဟေးရှုံးတော်။

ບັດຸກົດກົດໆໄຕເຈັດ: "ລື້ນູ່ຄົງກົດກົດນິຕໍ, ດອດມະ; ແຜນ.ຕູ້" ແຊ.ບົງຕົງ, ລາຍຕົວ; ດະລັບດູ້; ຖີ່ຄົງ: ການ, ມີລູ່ດູ້; ດົດດູ້; ລົດດູ້
(Transparency) ເຈັດ: ບັດຸກົດກົດຕາເຈັດຕາ, ວາງ; ບໍ່ໄວ້, ການຄົງກົດນິຕໍ ດອດມະ; ແຜນ.ຕູ້; (ມາເຈັດ; ກົດດູ້.ຕູ້ດູ້.ຕາວັດຕື່, ການ, ແຜນ
ມູ້ຕົງ.ແດ.,) || ອູ້ມູ້; ບາງ; ຕັດນ: ບໍ່ໄວ້ ພົມ: ຍຸງ, ການຄົງມູ້: ດື.ເວັງ ບໍ່ໄມູ້, ວິ, ການຄົງຂຶ້ນ. ທີ່ເຈັດ: ເຕັກິ່ຕົງ: ບົດຕື່; ວິເມ;
ແຜນ.ຕູ້; ການຄົງດູ້; ລົດດູ້: ແຊ: ດູ້ດູ້; ຕົວ: ດອດມະ; ດົດດູ້; ແຜນ.ສິດິນ; ດົດດູ້; ທີ່ເຈັດ: ເຕັກິ່ຕົງ. ທີ່ດູ້. ບົດດູ້. ຢູ່ດູ້. ວາງ; ວາງຕົວ: ແຜນ.
ນລະ; ດູ້ດູ້. ບົດຸກົດ: ຕາວັດ, ດູ້ດູ້: ອູ້ມູ້; ຕັດນ: ດາວັດ; ບາກົດຖຸເຈັດ: ມູ້ດູ້; ແຜນ.ດູ້. ອູ້ມູ້; ດູ້ດູ້; ກົດດູ້;
ຕັດນ: ບົດດູ້; ຢູ່ດູ້, ຢາງ. ||

လွင်းမီးလှုပိုင်, ဂပ်းဆီးဆမ်းတူးတင်းသို့ ရှုမှုများထိုင်ကားလူမှုမ်းကာဆဲမီးရွင်းဆုံးဘာင်း, ဂိပ်းဆမ်းဆမ်း စွာပုံးတို့၏မီးဘာဆဲ ခုတ်းမူးပိုင်းရှုးတင်းတွေဆုံးဆိုင်း၊ လွင်းကမ်း, ထာင်းလမ်းဘတ်းလီးဝါးဝါးဆမ်းတော့မြို့ဆုံးမြို့ဆုံးလူင်းလူင်းဆလုံး လွင်းဟန် တော်ကာင်းတို့၏, ဆဆဲ့ယပ်၏။ ဓမ္မးဆမ်းတူးဆဲ့လတ်းဟောဆဲ့, သို့ဆဲ့သုံးကိုင်း, သဆဲ့, (ဆဲ့ဆဲ့, လိုဆဲ့ဝါ) ကဆဲမီးသုံးဆဲ့ ဂင်း (ဂိုဏ်ဂင်း) ကိုင်း, သဆဲ့, ယဉ်းရှုပ်းရှုံးပိုင်းမှာဆဲ့မူးမြိုင်းပါ 1912 သေမီးတာင်း တာင်းရှုံးပိုင်းထိုင်မွှုံး, 8 ဆဲ့ယပ်၏။ ဟန်ယဉ်း, သွေးယဉ်း, တွေ့ဆဲ့ဘင်း ကဆဲမီးရှုံးပိုင်းဟန်း 700 မီးဘုံးဝတ်းဆဆဲ့ ပြုဆဲ့ပြုဆဲ့ ဘာဆဲ့မူးပဆဲ့၏ SN Power ကဆဲ့လူင်းပွင့်လိုင်းဆဲ့, ဂူလှုံး ပြုဆဲ့ကတ်းခွင့်သေမီးယူး, ပို့ဆုံးဆလုံးပိုင်းအွင့်ဖို့ ဆဆဲ့၏ ရေးတောင်း ယူး, ဆိုင်းသီးဆဲ့သုံးကိုင်း, သဆဲ့, ဆဲ့ဆင်း, ဂုဏ်း, ယပ်၏။

ဖို့အောင်ရှိခဲ့သူများ၏အကြောင်းအရာများတွင်လည်းလိုပါ။ www.shanhumanrights.org

၁၀၁

ခေါင်းလောင်မှမူး (တုဂ္ဂိုလ်)

+95 (0) 9-262-108-062 (တိုးမာရေး)

ထားမမ်းမျှ၏တို့ (ရောဂါမ်းသင်းထပ်းဂိုးထပ်းအေး)

+95 (0)9-961-804-767 (තိုး၊ မေန္တာ)

ကုန်မြတ်စွာသင် (ကုမ္ပဏီ၊ ရိတ်လွှာမြတ်)

+66 (0) 81-672-2031 (မာခိုး၊ ကင်းဂိတ်း၊ ထိုး)

କୋର୍ପୁର୍ବିନ୍ ଏବଂ ଶାଶ୍ଵତାମାରିନ୍

+66 (0) 62-941-9600 (ຕົວໜີ ດັບໂດຍຕົວໜີ)